



ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာပညာရေး မိဘနှင့်အုပ်ထိန်းသူများအတွက် သတင်းအချက်အလက်များ

ကျောင်းအမည်

Name of school

ပါဝင်သော ခုနှစ်/ခုနှစ်များ

Participating Year/s

တစ်ပတ်စာ သင်ခန်းစာအရေအတွက်

Number of lessons per week

ကျောင်းမှ ဆက်သွယ်ရမည့်သူ

School contact person

ဆက်သွယ်ရန်ဖုန်းနံပါတ်

Contact telephone number

မိဘနှင့် အုပ်ထိန်းသူများ ခင်ဗျာ

အထက်တွင် ဖော်ပြထားသော ခုနှစ်များရှိ ယခုနှစ်ကျောင်းသားများသည် မသင်မနေရ ဘာသာရပ်ဖြစ်သည့် ပုဂ္ဂိုလ်ရေး တိုးတက်မှု၊ ကျန်းမာရေးနှင့် ကာယပညာ (Personal Development, Health and Physical Education (PDHPE)) တွင် ပါဝင်ရပါလိမ့်မည်။

ကျွန်တော်တို့ကျောင်း၏ PDHPE အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် မသင်မနေရ ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာပညာရေး ပါဝင်ပါသည်။ ကလေးသူငယ် ကာကွယ်ရေးဆိုင်ရာပညာရေးတွင် သင်ကြားသော အချို့သင်ခန်းစာများသည် ထိလွယ်ရှလွယ်သော အကြောင်းအရာများ ဖြစ်သည်။ ဤအကြောင်းအရာများကို အသက်အရွယ်အလိုက် သင့်တော်သော နည်းလမ်းဖြင့် ကျောင်းက သင်ကြားပေးပါလိမ့်မည်။

ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာပညာရေးတွင် သင်ကြားမည့် ပြဋ္ဌာန်းသင်ခန်းစာများကို နောက်စာမျက်နှာတွင် ဖော်ပြထားပါသည်။

ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာပညာရေး နှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက ပညာရေးဌာန၏ PDHPE ဝက်ဘ်ဆိုဒ်ရှိ (ကလေးသူငယ်ကာကွယ်ရေးနှင့် အလေးထားဆက်ဆံခြင်းဆိုင်ရာပညာရေး) ([Child protection and respectful relationships education](#)) ကဏ္ဍတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာပညာရေး သင်ကြားမည့် ဤပညာသင်ကာအတွင်း တစ်ပတ်စာ သင်ခန်းစာအရေအတွက် ကို အထက်တွင် ဖော်ပြထားပါသည်။

ထပ်မံသိရှိလိုပါက အထက်တွင်ဖော်ပြထားသော အမည်နှင့် ဖုန်းနံပါတ်အတိုင်း ကျောင်းမှ ဆက်သွယ်ရမည့်သူထံသို့ ဆက်သွယ်ပါ။

တယ်လီဖုန်းစကားပြန်ဝန်ဆောင်မှု

ကျောင်းသို့ဆက်သွယ်ရာတွင် စကားပြန်လိုအပ်လျှင် တယ်လီဖုန်းစကားပြန် ဝန်ဆောင်မှု 13 14 50 သို့ ခေါ်ဆိုပြီး သင်၏ဘာသာစကားဖြင့် စကားပြန်တစ်ယောက် တောင်းခံပါ။ ဖုန်းဝန်ဆောင်မှုပေးသူက ကျောင်းသို့ဖုန်းခေါ်ဆိုပေးပြီး အပြန်အလှန်စကားပြောရာတွင် ကူညီရန် ဖုန်းလိုင်းပေါ်တွင် စကားပြန်တစ်ယောက် ရရှိပါလိမ့်မည်။ ဤဝန်ဆောင်မှု အတွက် အခကြေးငွေပေးရန်မလိုပါ။

လေးစားမှုဖြင့်

ကျောင်းအုပ်ကြီး (Principal)

ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာပညာရေး တွင် သင်ကြားမည့် မာတိကာတွင် အောက်ပါတို့ ပါဝင်သည် -

The content which will be covered in child protection education includes:

(Staff to tick the relevant boxes below for Stage 5 content.)

ကိုယ်ပိုင်လက္ခဏာနှင့်စပ်လျဉ်းသည့် စံနှုန်းများ၊ ခွဲခြား သတ်မှတ် ပုံစံများနှင့် မျှော်လင့်ချက်များ
Norms, stereotypes and expectations in relation to identity

မတူကွဲပြားမှုနှင့် အားလုံးပါဝင်မှုကို တန်ဖိုးထားခြင်း
Valuing diversity and inclusivity

မျှတပြီး လေးစားဖွယ်ကောင်းသော ပေါင်းသင်းဆက်ဆံရေးများ တည်ဆောက်ခြင်း
Developing equal and respectful relationships

အပြုအမူများနှင့် အခြေအနေများကို ဘေးကင်းလုံခြုံမှု ရှိ မရှိ အကဲဖြတ်ခြင်း
Assessing behaviours and situations as safe or unsafe

ပေါင်းသင်းဆက်ဆံရေးတွင် အပြုသဘောဆောင်သော စွမ်းဆောင်ရည်နှင့် အဖျက်သဘောဆောင်သော အစွမ်း
Positive and negative power in relationships

အနိုင်ကျင့် ခြင်းနှင့် လျစ်လျူရှုခြင်း
Abuse and neglect

အလွဲသုံးစားပြုသော အခြေအနေများကို သိရှိခြင်းနှင့် တုံ့ပြန်ခြင်း
Recognising and responding to abusive situations

လိင်နှင့် အကြမ်းဖက်မှု
Gender and violence

ခွဲခြားဆက်ဆံမှု၊ ထိပါးနှောင့်ယှက်မှုနှင့် ပုတ်ခတ်ပြောဆိုမှု
Discrimination, harassment and vilification

ပေါင်းသင်းဆက်ဆံရေးတွင် ဘေးကင်းလုံခြုံမှုမရှိသော၊ ရန်ရင်းကြမ်းတမ်းသော၊
အကြမ်းဖက်သော အခြေအနေများကို ကိုင်တွယ်ရန် နည်းဗျူဟာများ
Strategies to manage unsafe, abusive and violent situations in relationships

ဆက်သွယ်ခြင်း၊ ချိတ်ဆက်ခြင်းနှင့် အကူအညီတောင်းခံခြင်း
Communication, connections and asking for help

လိင်ပိုင်းဆိုင်ရာ ရွေးချယ်မှုများနှင့် သဘောတူညီချက်၏ အရေးပါမှု
Sexual choices and the importance of consent

အကြံဉာဏ်နှင့် အကူအညီဆိုင်ရာ ကွန်ရက်များနှင့် ဝန်ဆောင်မှုများကို ရယူခြင်း
Accessing networks and services for advice and support